

2008

Making Myanmar WordPress Blog Handbook



admin@mmwordpress.com

<http://mmwordpress.com>

မိတ်ဆက်

WordPress ဆိုတာ လူသုံးအများဆုံး Blogging Software တစ်ခုပါပဲ။ Open Source ဖြစ်တဲ့ WordPress ရဲ့ သုံးရလွယ်ကူမှု၊ Fully Customizable ဖြစ်မှု၊ မရေတွက်နိုင်တဲ့ Themes များစွာ ရွေးချယ်အသုံးပြုနိုင်မှု နဲ့ WordPress ရဲ့ အဓိက Power ဖြစ်တဲ့ အမျိုးမျိုးသော Plugin ပေါင်းများစွာ သုံးစွဲနိုင်မှု တွေက Pro Blogger အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မြန်မာစာနဲ့ဘလော့ဂ် တည်ဆောက်ရာမှာလဲ WordPress နဲ့ အခက်အခဲ မရှိ ပြုလုပ် နိုင်ပါတယ်။ WordPress အသုံးပြုမယ်ဆိုရင် WordPress.com မှာ အကောင့် ပြုလုပ် ခြင်းဖြင့် လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Hosting သို့မဟုတ် Free Hosting တွေမှာ တည်ဆောက် အသုံးပြုခြင်းဖြင့်လည်းကောင်း လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ ဒီစာအုပ်မှာ Beginner များအတွက် လွတ်လပ်ပြီး Fully Customize ပြုလုပ်နိုင်တဲ့ WordPress Blog တည်ဆောက် အသုံးပြုခြင်းနဲ့ အခြေခံ Wordpress, Plugins, Themes အကြောင်းများကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

admin@mmwordpress.com

မာတိကာ

အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း	စာမျက်နှာ ၄
(၁) Hosting နှင့် ဒိုမိန်းနိမ်း	စာမျက်နှာ ၅
(၂) DNS update ပြုလုပ်ခြင်း	စာမျက်နှာ ၆
(၃) Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း	စာမျက်နှာ ၉
(၄) WordPress manual installation ပြုလုပ်ခြင်း	စာမျက်နှာ ၁၃
အခန်း(၂) ။ ။ Changing WordPress Setting	စာမျက်နှာ ၁၉
(၁) Profile and Personal Options	စာမျက်နှာ ၁၉
(၂) Setting / Permalinks	စာမျက်နှာ ၂၀
အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ	စာမျက်နှာ ၂၀
(၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း	စာမျက်နှာ ၂၂
(၂) WordPress Theme ပြောင်းခြင်း	စာမျက်နှာ ၂၃
အခန်း(၄) ။ ။ Plugins	စာမျက်နှာ ၂၄

အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း

WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်းကို အိမ်တစ်လုံး တည်ဆောက်တာနဲ့ ဥပမာ ပေးလိုပါတယ်။ အိမ်တစ်လုံး တည်ဆောက်မယ်ဆိုရင် (၁)အိမ်လိပ်စာရှိရပါမယ် (၂)မြေကွက်လိုပါမယ် (၃)အုပ်သဲ စတဲ့ အိမ်ဆောက်ပစ္စည်းတွေ လိုပါမယ် (၄)အိမ်ဆောက်ပစ္စည်းတွေ သယ်ပို့ပေးမယ့် ပို့ဆောင်ရေးယာဉ် လိုပါမယ် (၅)အိမ်ဆောက်ရမယ့် ပန်းရံဆရာကတော့ အိမ်ပိုင်ရှင် ကျွန်တော်တို့ ပေါ့ဗျာ ☺

- ✚ အိမ်လိပ်စာ (Domain Name) နဲ့ ဆောက်မယ့် မြေကွက် (Hosting) ကို ဆက်သွယ်မိအောင် အရင်ဆုံး လုပ်ရပါမယ်။
- ✚ မြေကွက် (Hosting) မှာ အိမ်ဆောက်ဖို့ မြေညှိပေးရပါမယ်။ MySQL Database ပြုလုပ်ခြင်း။
- ✚ အိမ်ဆောက်ပစ္စည်းဖြစ်တဲ့ (WordPress Blogging Software) ကို မြေကွက် (Hosting) ကို ပို့ဆောင်ရေးယာဉ် (FTP software) နဲ့ ပို့ပေးရပါမယ်။
- ✚ အိမ်ဆောက်မယ့်မြေကွက်မှာ အားလုံးရှိပြီ ဆိုရင် အိမ်ဆောက်ခွင့်လို ပြောလိုရတဲ့ Folder Permission Change ပေးပါရပါမယ်။
- ✚ အားလုံးပြီးရင် ပန်းရံသမား ကျွန်တော်တို့ အိမ်ဆောက်ခြင်း ဆိုပြီး အကြမ်းအားဖြင့် ၅ ပိုင်းခွဲခြားနိုင်ပါတယ်။

လုပ်ရမယ့် အဆင့်တွေများတယ် ဆိုပြီး စိတ်ညစ် မသွားပါနဲ့ဦး။ Hosting အကုန်လုံးနီးပါးမှာ Fantastico Autoinstaller ဆိုတဲ့ လွယ်လွယ်ကူကူ Install လုပ်ပေးနိုင်တဲ့ Software တွေ ထားပေးလေ့ရှိပါတယ်။ Hosting အလိုက် Fantastico Version ကွာခြားမှုတွေကြောင့် Install လုပ်ပုံ အနည်းငယ်ကွာခြားနိုင်ပေမယ့် WordPress Installation လုပ်ငန်းစဉ်ကို နားလည်ထားရင် မည်သည့် Hosting မှာမဆို ပြုလုပ်အသုံးပြုနိုင်ပါတယ်။ ဒီစာအုပ်မှာ Fantastico အသုံးပြုပြီး Install ပြုလုပ်ခြင်း နဲ့ မည်သည့် Hosting မှာမဆို Install လုပ်နိုင်တဲ့ Normal WordPress Installation အကြောင်း ပုံစံ ၂မျိုးစလုံးကို တင်ပြပေး ထားပါတယ်။

(၁) ။ ။ Hosting နှင့် ဒိုမိန်းနိမ်း

မြန်မာ ဂျေပရက်စ် ဘလော့ဂ် တည်ဆောက်မယ်ဆိုရင် (၁) ဘယ် Hosting ကို သုံးမလဲ (၂) ကိုင်ပိုင် ဒိုမိန်းနိမ်းလား ဖရီး-ဆပ်ဒိုမိန်းနိမ်းလား ဆိုတာ အရင်စဉ်းစားရပါမယ်။

(၁) ဘယ် Hosting ကို သုံးမလဲ

ဖရီးပေးတဲ့ Hosting မှာဖြစ်ဖြစ်၊ လစဉ်ကြေးပြီး သုံးပြုသည်ဖြစ်ဖြစ် WordPress အတွက် PHP 4.2 နှင့်အထက်၊ MySQL 4.0 နှင့်အထက် Support လုပ်တဲ့ Hosting မျိုးလိုအပ်ပါတယ်။ Hosting တွေကပေးတဲ့ Features ၊ အမြန်နှုံး နဲ့ မိမိ ဘလော့ဂ် ကို လာရောက်ဖတ်ရှုကြမယ့် သူတွေအတွက် အဆင်ပြေနိုင်ဆုံးကို ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖရီး Hosting တွေအတွက် 000webhsot ကို ညွှန်းလိုပါတယ်။ အသေးစိတ်ကို mmWordPress.com မှာ ဖတ်ရှုနိုင်ပါတယ်။

(၂) ကိုင်ပိုင် ဒိုမိန်းနိမ်းလား ဖရီး-ဆပ်ဒိုမိန်းနိမ်းလား


Hosting တွေက ပေးတဲ့ ဖရီး-ဆပ်ဒိုမိန်းနိမ်းတွေကို (ဥပမာ။ byethost ရဲ့ iblogger.org ၊ 000webhsot ရဲ့ web44.net) လွယ်လွယ်ယူ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နောင်အခါ ဘလော့ဂ်ကို တိုးချဲ့မယ်၊ Hosting ပြောင်းမယ် ဆိုရင် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒိုမိန်းနိမ်း နှစ်စဉ်ကြေးပေးပြီး အသုံးပြုနိုင်ရင် ပိုကောင်းပေမယ့် TLD တွေနဲ့ ထပ်တူ ပြုလုပ်ပေးနိုင်တဲ့ CO.CC မှာ အကောင်အထည် အသုံးပြုခြင်းဟာလဲ အိုင်ဒီယာကောင်း တစ်ခုပါပဲ။ ဒိုမိန်းနိမ်းနဲ့ ပါတ်သက်ပြီး mmWordpress.com မှာ ဖတ်ရှုနိုင်ပါတယ်။

(၂) ။ ။ DNS update ပြုလုပ်ခြင်း

Hosting နဲ့ ဒိုမိန်းနိမ်း ဘယ်ဟာ အသုံးပြုမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် ရယူထားတဲ့ ဒိုမိန်းနိမ်းရဲ့ Domain Manager မှာ DNS (name server) update ပြုလုပ်ပေးရပါမယ်။ ဒိုမိန်းနိမ်းအတွက် CO.CC နဲ့ Hosting အတွက် 000webhost , Freehostia တို့ကို ဥပမာ အဖြစ် တင်ပြပေးပါမယ်။

000webhost

CO.CC မှာ Sign up ပြုလုပ်ပြီး ဒိုမိန်းနိမ်းကို အရင်ရယူပါမယ်။ လိုချင်တဲ့ ဒိုမိန်းနိမ်းရပြီးဆိုရင် DNS update လုပ်ဖို့အတွက် Setup မလုပ်သေးပဲ ခဏထားထားပါမယ်။ (Hosting ရဲ့ DNS ကို မသိသေးတာကြောင့် ဖြစ်ပါတယ်။ သိပြီးသားဖြစ်ရင် တစ်ခါတည်း Setup လုပ်နိုင်ပါတယ်။)



000webhost မှာ Sign up လုပ်ပါမယ်။ သူ့ရဲ့ ဖရီးဆပ်ဒိုမိန်း မသုံးပဲ ကိုယ်ပိုင်ဒိုမိန်းနိမ်း သုံးတဲ့အတွက် I want to host my own domain နေရာမှာ ယူထားတဲ့ CO.CC ဒိုမိန်းနာမည်ကို ထည့်ပေးပါမယ်။

Order Free Web Hosting

I want to host my own domain (domain must be registered already)

www.

or, I will choose your free subdomain (recommended)

www. .net46.net

Your name

Your email (account details will be sent there)

Password (at least 6 symbols, both letters and numbers)

Type password again

000webhost ရဲ့ ဖရီးဆပ်ဒိုမိန်းနိုမ်း သုံးမယ် ဆိုရင် I will choose your free subdomain မှာ လိုချင်တဲ့ နာမည်ကို ထည့်ပေးပါမယ်။ ဖရီးဆပ်ဒိုမိန်းနိုမ်း သုံးရင် DNS update ပြုလုပ်ပေးခြင်း အဆင့်တွေ လုပ်စရာ မလိုပဲ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။

Sign up လုပ်ပြီးရင် 000webhsot မှ email ပို့ပါလာမယ်။ အဲဒီမှာ DNS information, Account information, FTP information စတဲ့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပါရှိပါတယ်။

Hosting က DNS သိပြီးဆိုရင် CO.CC မှာ Update ပြုလုပ်ပေးပါမယ်။ Manage Domain မှာ 000webhost ရဲ့ DNS ဖြစ်တဲ့ ns01.000webhost.com, ns02.000webhost.com ကို ထည့်ပေးပါမယ်။

Manage Domain

Domain : **wp4all2.co.cc**

1. Manage DNS

Manage Name Servers
Advanced Service / It can be difficult

Name Server1 :

Name Server2 :


[+ Add More Name Servers]

Name server changes may take up to **48 hours to update** throughout the Internet. (It may take up to 48 hours for any changes to take effect in your users' accounts.)

ဒိုမိန်းနိုမ်း DNS update ပြုလုပ်ခြင်းအတွက် 48 နာရီအထိ အချိန် ကြာမြင့်နိုင်ပြီး များသောအားဖြင့် 2 မှ 12 နာရီအတွင်း အဆင်ပြေသွား တတ်ပါတယ်။


DNS update ဖြစ်ဖို့အတွက် အချိန်စောင့်ပေးပြီးရင် ဒိုမိန်းနိုမ်းဟာ 000webhost က အကောင့်ကိုညွှန်းပေးပါလိမ့်မယ်။ DNS update ဖြစ်ပြီး မပြီးကို Browser address bar မှာ မိမိ ဒိုမိန်းနိုမ်း ရိုက်ထည့် ဖွင့်ကြည့်ခြင်းဖြင့် စမ်းသပ်နိုင်ပါတယ်။ Update

ဖြစ်သွားပြီ ဆိုရင် ပုံကလို 000webhost အကောင့်က ဖိုင်တွေကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် WordPress Install လုပ်ဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ။




Freehostia

Freehostia အတွက်ဆိုရင်လဲ 000webhost လိုပဲ Sign up လုပ်ပါမယ်။ သူ့ရဲ့ ဖရီးဆပ်ဒိုမိန်း မသုံးပဲ ကိုယ်ပိုင်ဒိုမိန်းနိုင်း သုံးတဲ့အတွက် Use my existing domain နေရာမှာ ယူထားတဲ့ CO.CC ဒိုမိန်းနာမည်ကို ထည့်ပေးပါမယ်။



Signup လုပ်ပြီးရင် ထုံးစံအတိုင်း အီးမေးလ် လာပါမယ်။ DNS server name ကို CO.CC မှာ ထည့်ပေးပါမယ်။






DNS update ဖြစ်ဖို့အတွက် အချိန်စောင့်ပေးပြီးရင် ဒိုမိန်းနိမ်းဟာ Freehostia က အကောင့်ကို ညွှန်းပေးပါလိမ့်မယ်။ ဒါဆိုရင် WordPress Install လုပ်ဖို့အတွက် နောက်တဆင့်ကို သွားလို့ရပါပြီ။


[\(၃\) ။ ။ Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း](#)

Freehostia ကပေးတဲ့ function အချို့ အားနည်းမှု ရှိပေမယ့် အလွယ်ကြိုက်သူတွေအတွက် Elefante Fee Scripts နဲ့ WordPress Install လုပ်ခြင်းကို အရင် တင်ပြပေးပါမယ်။


Freehostia က ပို့လာတဲ့ အီးမေးလ် ထဲက Link အတိုင်း Cpanel ကိုသွားပါမယ်။ MySQL Database မှာ Database တခု အရင် တည်ဆောက်ပါမယ်။



Database တည်ဆောက်ပြီးရင် Cpanel Home ကိုပြန်သွားပါမယ်။ Elefante Fee Scripts ကိုသွားပါမယ်။




ပုံမှာပြထားသလို WordPress ကို ကလစ် လုပ်ပေးပါမယ်။



ဒါဆိုရင် WordPress Installation Wizard တွေ့ရပါမယ်။ အဲဒီက Path: ဆိုတဲ့နေရာမှာ Default အဖြစ် /wordpress ဆိုပြီး ပေးထားတာ တွေ့ရပါလိမ့်မယ်။ wordpress ဆိုတာကို ဖျက်လိုက်ပြီး ပုံမှာပြထားသလို / ပဲ ချန်ထားခဲ့ပါမယ်။ ကျန်တဲ့ admin user: , Admin Password: , Admin mail: , Weblog title: တွေမှာ လိုချင်သလို ဖြည့်ပေးပြီး Install လုပ်ပါမယ်။



Install ပြုလုပ်ခြင်း အောင်မြင်ပြီ ဖြစ်ကြောင်း တတ်လာပါမယ်။ အဝါနဲ့ပြထားတဲ့ WordPress URL ကိုနိပ်ပြီးပဲ ဖြစ်ဖြစ်၊ Brower မှာ မိမိ ဒိုမိန်းနိမ်းရိုက်ပြီးပဲ ဝင်ဝင် WordPress Blog ကိုတွေ့ရပါမယ်။



Meta / login မှာ ပေးခဲ့တဲ့ Admin user , pass တို့နဲ့ login ဝင်ရောက် အသုံးပြုရေးဘားနိုင်ပြီဖြစ်ပါတယ်။



(၄) ။ ။ WordPress manual installation ပြုလုပ်ခြင်း

နောက်ထပ် WordPress manual installation ပြုလုပ်ခြင်းကို စမ်းကြည့်ကြရအောင်။ Manual install ပြုလုပ်နည်းဟာ အဆင့်တွေ ရှုပ်သလိုရှိပေမယ့် သူ့သဘောကို နားလည်သွားရင် ဘယ် Hosting မှာမဆို အသုံးပြုနိုင်တဲ့အတွက် လေ့လာထားသင့်ပါတယ်။ 000webhost နဲ့ ဥပမာပေးပါမယ်။ 000webhost ဟာ ကျွန်တော် စမ်းသုံးကြည့်သမျှ Free Hosting တွေထဲမှာ WordPress Blog အတွက် အပြည့်စုံဆုံး Support ပေးနိုင်မှုကြောင့် အဓိက ညွှန်းလိုပါတယ်။ စာအုပ်စာချင်းမှာ ဖော်ပြခဲ့သလို WordPress Install လုပ်ဖို့အတွက်

- ✚ Domain Name နဲ့ Hosting ရယူ ဆက်သွယ်ခြင်း
- ✚ Hosting တွင် MySQL Database တည်ဆောက်ခြင်း
- ✚ WordPress Blogging Software ကို Hosting သို့ FTP software နှင့် Upload တင်ပေးခြင်း
- ✚ Directory Permission Change ပေးခြင်း
- ✚ WordPress Install ပြုလုပ်ခြင်း


ဆိုပြီး အပိုင်း(၅) ပိုင်း ရှိပါတယ်။

ဘလော့ဂ် မတည်ဆောက်ခင် လိုအပ်တာလေးတွေကို အရင် ပြင်ဆင်ထားပါမယ်


- ✚ Wordpress.org မှ [Latest wordpress blogware](#) ကို ဒေါင်းလုပ်ချ ဇစ် ဖြေ ထားပါမယ်။
- ✚ FTP အတွက် Firefox Browser မှာ [FireFTP add-on](#) ကို ဒေါင်းလုပ်ချ Install လုပ်ထားပါမယ်။


(၄.၁) Domain name နဲ့ Hosting ရယူဆက်သွယ်ပေးခြင်းကို [DNS update ပြုလုပ်ခြင်း](#) အတိုင်းပြုလုပ်ပါမယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ DNS update ဖြစ်ပြီးသားဖြစ်တဲ့ ဒိုမိန်းနိမ်း နဲ့ Hosting တို့ အဆင်သင့် ရှိနေပါပြီ။ ကျန်အဆင့်တွေကို ဆက်လုပ်ကြပါမယ်။

(၄.၂) 000webhost ရဲ့ Cpanel / Service-Software / MySQL မှာ database တစ်ခု တည်ဆောက်ပါမယ်။ Database name, user name, password နဲ့ MySQL host လိပ်စာတွေကို မှတ်သား ထားပါမယ်။



(၄.၃) Database အဆင်သင့်ဖြစ်ပြီဆိုရင် ဒေါင်းလုပ်ချ ဖြေဖြေ ထားတဲ့ Wordpress installation files တွေကို 000webhost ဆာဗာ ပေါ်ကို တင်ရပါမယ်။ FireFox browser ရဲ့ [FireFTP](#) ကိုဖွင့်ပါမယ်။ Manage Account မှာ email ကပို့လာတဲ့ FTP information တွေနဲ့ Setup လုပ်ပြီး Connect လုပ်လိုက်ရင် ပုံ P[1] မှာပြထားသလိုတွေ့ရပါမယ်။






ပုံ P[1] မှာ ပြထားသလို အပြာရောင်ဘက်က ကွန်ပျူတာမှာ ဇစ်မြေ ထားတဲ့ Wordpress Installation ဖိုင်တွေ ဖြစ်ပါတယ်။ Installation Files တွေအားလုံးကို Select လုပ်ပြီး များပြထားသလို ဆာဗာ ဘက်က public_html folder ထဲကို upload တင်ပေးရပါမယ်။ ဆာဗာ ပေါ်ရောက် ရှိသွားရင် နောက်တစ်ဆင့်ဖြစ်တဲ့ Folder permission ချိန်းပေးတာကို ဆက်လုပ်ပါမယ်။

သတိပြုရမယ့် အချက်က ဇစ်မြေထားတဲ့ Wordpress Folder အထဲက အားလုံးကို Upload တင်ရမှာ ဖြစ်ပါတယ်။ Wordpress ဆိုတဲ့ Folder လိုက်ကြီး တင်လို့ မရပါဘူး။ Remote ဘက်မှာလဲ public_html ဆိုတဲ့ Folder ထဲကို တင်ရမှာ ဖြစ်ပါတယ်။ Root အောက်ကို တင်လို့ မရပါဘူး။


အချို့ hosting တွေမှာ public_html နာမည်နှင့် မဟုတ်ပဲ မိမိ ဒိုမိန်းနာမည်နှင့် ဖြစ်နိုင်ပါတယ်။ public_html နှင့် အတူတူပါပဲ။ သူ့ထဲကို upload တင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ htdocs ဆိုတဲ့ folder ရှိနေခဲ့ရင် အဲဒီထဲကို တင်ရမှာ ဖြစ်ပါတယ်။

(၄.၄) ဆာဗာဘက်က Root Directory ကို Permission Change ပေးပါမယ်။ ပုံမှာပြထားသလို public_html ကို Right click လုပ်ပြီး Properties ခေါ်ပါမယ်။



အသုံးပြုတဲ့ Hosting မှာ
 /yourdomain.com/htdocs
 ပုံစံမျိုးဆိုရင် htdocs ကို
 လုပ်ပေးရမှာ ဖြစ်ပါတယ်။
 /yourdomain.com ပဲရှိတယ်
 ဆိုရင် yourdomain.com ကို
 ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


Properties ခေါ်လိုက်ရင် ပုံ P[2] မှာ ပြထားသလို တွေ့မြင်ရပါမယ်။ အပါရောင်နဲ့ Hi-light ပြထားသလို Owner, Group, Public တွေမှာ ကလစ် လုပ်ပေးပါမယ် (Change Permissions) ။ Manual နေရာမှာ 0777 အဖြစ်ပြောင်းသွားတာကို သတိပြုကြည့်နိုင်ပါတယ်။ ပြီးရင် OK နှိပ်ပေးပါမယ်။ ဒါဆိုရင် Install လုပ်ဖို့အကုန်အဆင်သင့် ဖြစ်ပါပြီ။



Install လုပ်တဲ့အခါ Root Directory မှာ
 wp-config.php ဆိုတဲ့ ဖိုင်တစ်ဖိုင်
 Wordpress က တည်ဆောက် ပါတယ်။
 Root directory writable မဖြစ်ရင်
 တည်ဆောက် မရနိုင်တာကြောင့်
 Writeable ဖြစ်အောင် Permissions
 ပြောင်းပေးရခြင်း ဖြစ်ပါတယ်။

wp-content folder နဲ့ သူ့အောက်က themes, plugins folder တွေကိုလဲ တလက်စတည်း permissions change ထားပေး နိုင်ပါတယ်။ နောက်ပိုင်း blogger မှ ပို့စ်တွေဖြစ်စေ WP မှ ပဲဖြစ်စေ import လုပ်မည်ဆိုရင်၊ themes, plugins တွေ တင်မယ် ဆိုရင် လိုအပ်မှာကြောင့်ဖြစ်ပါတယ်။


(၄.၅) WordPress ကို စတင် Install လုပ်ပါမယ်။ Browser မှာ မိမိ ဒိုမိန်းနိမ်းကို ဖွင့်လိုက်ရင် WordPress အတွက် wp-config.php ဖိုင်ကို ပြုလုပ်ဖို့ လိုကြောင်း Message တွေ့ရှိရပါမယ်။ Create a Configuration File နဲ့ ဆက်သွားပါမယ်။



Database name, Database username, Database password နဲ့ Database Host တွေကို တောင်းပါလိမ့်မယ် အဆင့်(၂) မှာ မှတ်ထားခဲ့တာတွေကို ဖြည့်ပေးရပါမယ်။



အားလုံးမှန်ကန် အဆင်ပြေရင် Run and Install ဆိုပြီး ပြပါမယ်။ WordPress ရဲ့ Welcome message နဲ့ ဘလော့ဂ် တိုင်တယ်၊ အီးမေးလ် ကို တောင်းပါလိမ့်မယ်။ ဖြည့်ပေးပြီး Install WordPress နှိပ်ပေးလိုက်ရင် Success! ဆိုပြီး Admin username နဲ့ Password ပေးပါလိမ့်မယ်။ WordPress Manual Install လုပ်ခြင်း ပြီးဆုံး အောင်မြင်ပါပြီ။



Sorry, I can't write to the directory. ဆိုပြီး error တတ်လာခဲ့ရင် အဆင့်(၄.၆)မှာ root directory permission ပြောင်းပေးတာကို ပြန်စစ်ဆေး ကြည့်ရပါမယ်။

အခန်း(၂) ။ ။ Changing WordPress Settings

WordPress Blog တည်ဆောက်ပြီးသွားရင် WordPress setting တွေမှ သင့်လျော်အောင် ပြောင်းလဲပေးရပါမယ်။ ဒီအခန်းမှာ User Profile နဲ့ Permalinks အကြောင်းကို တင်ပြပေးမှာဖြစ်ပြီး ကျန် General, Writing, Reading, Discussion, Privacy, Miscellaneous Setting များကတော့ ထူးခြားမှု သိပ်မရှိပဲ လွယ်လွယ် နားလည်နိုင်တာကြောင့် ချန်ထားခဲ့ပါမယ်။

(၁) ။ ။ Profile and Personal Options

WordPress login ဝင်ရောက်ပြီး Dashbord / Users / Your Profile ကို ဝင်ပါမယ်။



(၁.၁) New Password မှာ လိုချင်တဲ့ Password ကိုပြောင်းပေးနိုင်ပါတယ်။

(၁.၂) Nickname မှာ ပို.စ်ရေးသားသူ နေရာမှာ admin အစား ဖော်ပြစေချင်သလို ပေးလိုရပါတယ်။ Save တစ်ခါလုပ်ပြီးမှ Display name publicly as ဆိုတဲ့နေရာမှာ admin အစား ပေးထားတဲ့ Nickname ကိုပြောင်းပေးရမှာ ဖြစ်ပါတယ်။


(၂) || Setting / Permalinks

Permalinks Structure ဆိုတာ ဘလော့ဂ်က ပိုစ်တွေရဲ့ Url ပုံစံ ဖြစ်ပါတယ်။ Default Permalinks ပုံစံကို ပုံမှာ ပြထားပေးပါတယ်။

<http://smsy.mmwordpress.com/?p=407>

http://smsy.mmwordpress.com/?page_id=165

ဒီလိုပုံစံမျိုးမှာ အားနည်းချက် ၂ ခုရှိပါတယ်။ ဥပမာ ဘလော့ဂ်က ပိုစ် တစ်ခုမှာ အခြား ပိုစ် တစ်ခုကို (အပိုင်း-၁ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါသည်) ဆိုပြီး လင့်ခ် နဲ့ ပြန်ညွှန်းထားတယ် ဆိုကြပါစို့။ ပုံမှန်အတိုင်းမှာ ဘာမှ ထူးခြားမှု မရှိပေမယ့် Hosting ပြောင်းမယ် ဆိုရင် ပြသနာ တတ်ပါတော့တယ်။ Hosting အသစ်ကို ပိုစ် တွေ Import လုပ်လိုက်တဲ့အခါ Url လိပ်စာ ဖြစ်တဲ့ /?p=xxx ဆိုတဲ့ ID ပြောင်းသွားလို့ဖြစ်ပါတယ်။ ဒါကြောင့် ညွှန်းထားတဲ့ လင့်ခ် တွေ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ နောက်အားနည်းချက်တစ်ခုက Search engine တွေ အတွက်ဖြစ်ပါတယ်။ ပိုစ် ရဲ့ Url ဟာ ID နံပါတ်နဲ့ဆိုတော့ ပိုစ် မှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ Url ဟာ ဘာမှမသက်ဆိုင် သလိုဖြစ်နေလို့ပါပဲ။




ပိုမိုကောင်းမွန်တဲ့ နည်းကတော့ Permalink ကို Custom Structure မှာ /%postname%/ ဆိုပြီး Url လိပ်စာကို Post name နဲ့ ပေးလိုက်ခြင်းပါပဲ။

<http://mmwordpress.com/free-domain-name/>

ဒီလိုမျိုး ဆိုရင် အထက်က အားနည်းချက် ၂ ခုစလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။ ဒါပေမယ့် သူ့မှာလဲ အားနည်းချက်တွေ ရှိပြန်ပါတယ်။ ၁။ ကိုယ်ပိုင် ဒိုမိန်းနိမ်း မဟုတ်ပဲ Hosting တွေရဲ့ ဖရီးဆပ်ဒိုမိန်းတွေ သုံးထားတာ ဆိုရင် ဒိုမိန်းနိမ်း ပြောင်းသွားတဲ့ အတွက် ပို့စ် လင့်ခ် တွေလဲ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ ၂။ Post name ကို မြန်မာလိုပေးမယ်ဆိုရင် Url လိပ်စာဟာ ပြထားသလို ပုံစံမျိုးနဲ့ အရှည်ကြီး ထွက်လာမှာ ဖြစ်ပါတယ်။

```
http://wp4all.co.cc/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%95%e1%80%ad'
```

အဲဒီလို မဖြစ်ရအောင် မြန်မာစာ ခေါင်းစဉ်နဲ့ ပို့စ် ရေးတိုင်း Post slug ကို ပြောင်းပေးရပါမယ်။



အားနည်းချက် အားသာချက် ကိုယ်စီရှိတာကြောင့် မိမိတို့နဲ့ သင့်တော်တဲ့ ပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ

WordPress လူသုံးများရခြင်း အကြောင်းတွေထဲမှာ Free Themes များ ရွေးချယ်လို့ မကုန်မခန်းနိုင်အောင် ပေါများလှခြင်းလဲ တစ်ခုအပါအဝင်ပါပဲ။ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် Blogspot က လှတပတ် ရှိတဲ့ Template အားလုံးလိုလိုဟာ WordPress Themes တွေကနေ ခိုးချထားတာတွေကြီးပါပဲ ☺ ။ WordPress Themes တွေကို

<http://www.wpthemesfree.com/>

<http://themes.wordpress.net/>

<http://www.blogstheme.com/>

<http://www.wpthemespot.com/>



စတဲ့ Website တွေမှာ နှစ်သက်ရာ ရယူအသုံးပြုနိုင်ပါတယ်။ ကိုမှော်ဆရာရဲ့ <http://mbl0gger.net> ဘလော့ဂ် မှာလဲ လက်ရွေးစဉ် Themes အချို့ကို တင်ပြပေးပါတယ်။

(၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း

Themes တွေမှာ မြန်မာစာ အဆင်ပြေပြေ မြင်တွေ့ရစေဖို့အတွက် မြန်မာဖောင့် ကို Assign လုပ်ပေးဖို့ လိုအပ်ပါတယ်။ အသုံးအများဆုံး ဇော်ဂျီဖောင့်ဖြစ်ဖြစ် အခြားနှစ်သက်ရာ ဖောင့်တွေကိုပဲ ဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ အသုံးပြုမယ့် Theme ကို ဒေါင်းလုပ်ချ ဖြစ်ဖြစ်။ Style.css ဆိုတဲ့ ဖိုင်ကို ရှာဖွေပါ။ Notepad သို့မဟုတ် နှစ်သက်ရာ Text editor တခုခုမှာဖွင့်ပြီး search နဲ့ font , font-family အစရှိတဲ့ code တွေကို တလိုင်းချင်း လိုက်ကြည့်ပါ။ font name ကို assign လုပ်ထားတဲ့ Arial , Trebuchet , Sans Serif, Verdana အစရှိတဲ့ ဖောင့်နာမည်တွေရဲ့ အရှေ့မှာ Zawgyi-one, ဆိုပြီး ထပ်ဖြည့်ပေးလိုက်ပါ။ အနည်းငယ်သော Themes အချို့မှာ Sytle.css အပြင် အခြား နာမည်နဲ့ .css ဖိုင်တွေ ရှိတတ်ပါတယ်။ အဲဒီမှာလဲ Zawgyi-one ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင် အားလုံး အဆင်ပြေပါပြီ။ ဇော်ဂျီဖောင့် Assign လုပ်ပြီးသား Themes အချို့ ကိုတော့ <http://mmwordpress.com> မှာ ရယူနိုင်ပါတယ်။

(၂) WordPress Theme ပြောင်းခြင်း

Themes တွေဟာ အိမ်အလှပြင် ပစ္စည်းတွေနဲ့ ဥပမာ ပေးချင်ပါတယ်။ ဒါကြောင့် Themes ပြောင်းမယ်ဆိုရင် အရင်ဆုံး အိမ်ထဲရောက်အောင် (Hosting) ပို့ပေးရပါမယ်။ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ Themes တွေကို ဇစ်မြေ မြန်မာဖောင့် Assign လုပ်ပြီး /wp-content/themes ထဲကို upload တင်ပေးပါရမယ်။ FTP နဲ့ဖြစ်ဖြစ် Hosting က File Manager နဲ့ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ပြီးရင် Dashboard / Design / Themes မှာ အသုံးမယ့် Theme ကိုရွေးချယ် ပေးယုံပါပဲ။



အခန်း(၄) ။ Plugins

Plugins တွေဟာ WordPress ကို စွမ်းဆောင်ရည် အမျိုးမျိုး ပိုမိုထက်မြက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Gallery blog လုပ်မလား၊ E-commerce site ပဲပြောင်းဦးမလား၊ Magazine Style ပဲလုပ်ချင်လား၊ Plugins တွေသုံးပြီး ပြုလုပ်နိုင်ပါတယ်။
 Plugins တွေကို


<http://wordpress.org/extend/plugins/>

<http://wp-plugins.net/beta/>


<http://alexking.org/projects/wordpress>

<http://www.quickonlinetips.com/archives/2007/12/best-wordpress-plugins-for-power-blogging/>

စတဲ့ Site တွေမှာ နှစ်သက်ရာ ရယူနိုင်ပါတယ်။ အသုံးပြုမယ့် Plugins တွေကို Themes တွေအတိုင်း ဒေါင်းလုပ်ချု ဇစ်ဖြေပြီး /wp-content/plugins directory ထဲကို upload တင်ပေးရပါမယ်။



Plug-in ဖိုင်တွေ ရောက်သွားပြီဆိုရင် Dashboard / Plugins မှာ အသုံးပြုမယ့် Plugins တွေကို Activate ပြုလုပ်ပေးပါမယ်။ အဆင်မပြေ မသုံးချင်တော့တဲ့ Plugins တွေကို Deactivate နဲ့ ပြန်ပိတ်ထားနိုင်ပါတယ်။



Plugins အများစုမှာ သင့်လျော်အောင် Setting တွေ ပြောင်းပေးရပါတယ်။ လိုအပ်တာတွေ ဖြည့်ပေးရ တတ်ပါတယ်။ Plugin ကို Activate လုပ်လိုက်ပြီးရင် သူနဲ့ ပတ်သက်တဲ့ Settings တွေကို Dashoard / Plugins အောက်မှာသော်၎င်း၊ Dashbord / Manage အောက်မှာသော်၎င်း ထားရှိတတ်ပါတယ်။ Plugin တစ်ခုချင်းစီအလိုက် ကွဲပြားမှုရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကို Plugin နှင့်အတူပါလာသော Readme တွင်၎င်း၊ Plugin developer website တွင်၎င်း ဖတ်ရှု အသုံးပြု နိုင်ပါတယ်။

